

လွန်ပေါက် က၊ <lun phaut> 钻孔，钻采： ~ သမား 钻工，钻采工

လွန်မတန် I က၊ <lun m-tan> = လွန်စွာ II န၊ <lun m-dan> 一种植物

လွန်မင်း န၊ <lun min:> = လွန်ကဲ

လွန်မြောက် က၊ <lun myaut> ①渡过，摆脱 ②歿，葬(指王公大臣)

လွန်လေသူ န၊ <lun lei dhu> 先人，去世者，死者

လွန်လွန်ကဲကဲ က၊ <lun lun ke: ge:> 过分地，过度地

လွန်လွန်ကျူးကျူး က၊ <lun lun kyu: gyu:> 过分地，过度地

လွန်လွန်ကျွဲကျွဲ က၊ <lun lun kyun gyun> = လွန်လွန်ကျူးကျူး

လွန်လွန်မင်းမင်း က၊ <lun lun min: min:> = လွန်လွန်ကျူးကျူး

လွန်လွန် က၊ <lun lun:> 太过火，过分： ပြောတာဆိုတာတွေ ~ နေပြီ။ 说得太过火了。

လွန် I န၊ <lun:> ①(织机上的)梭，(缝纫机上的)滑梭 ②(绳子的)股儿 ③船坞，船台 II က၊ <lun:> 搓： ကြိုး ~ သည်။ 搓绳子。 III က၊ <lun:> 太，极，过分： ကောင်း ~ သည်။ 太好了。 / လွန် ~ လှသည်။ 太过分了。 / လွန် ~ သည်။ 花钱太多了。 / အားထုတ် ~ ရှုံ 用力过度…… / ကျမထိုင်သည်းရ ~ ယင်တပတ်ပေါ့။ 我们最多住一个星期。

လွန်ကျပုဆိုး န၊ <lun: kya' p-hso:> = လွန်ချိတ်

လွန်ကျော် က၊ <lun: kyaw> 【纺】跳丝


လွန်ကျင်း န၊ <lun: gyin:> 船坞

လွန်ကြိုး န၊ <lun: gyo:> 绳子

လွန်ကြင် န၊ <lun: gyin> ①传说中的一种鸟(传说雌雄成对，极为相亲相爱)②该种鸟形的船

လွန်ကြင်လှေ န၊ <lun: gyin hlei> 上述鸟形的船

လွန်ချိတ် န၊ <lun: gyeit> 用很多梭子织成的有波纹的布



လွန်ချိတ်

လွန်ဆန် န၊ <lun: zan> 缝纫机的梭心，织布机的梭心

လွန်တရာ န၊ <lun: t-ya> 用一百支梭织成的条纹布匹

လွန်တံ န၊ <lun: don:> 船台

လွန်တင် က၊ <lun: tin> ①搓(绳)②把船送进船坞或岸上(修理)： သင်္ဘောကျင်းတွင် ~ ပြင်ဆင်သည်။ 把船送进船坞修理。

လွန်ထိုး က၊ <lun: hto:> ①前后来回挫动 ②把船放上船台

လွန်ထိုးတက် က၊ <lun: hto: tet> (火车)盘山而上(机车前拉后推地前进)

လွန်ထိုးလမ်း န၊ <lun: hto: lan:> 盘山铁路

လွန်ပုဆိုး န၊ <lun: p- hso:> = လွန်ကျပုဆိုး

လွန်ပုံကြွက် န၊ <lun: bon gywet> 【解】梭形肌

လွန်ပေါင်းတင် က၊ <lun: baun: tin> 搓绳子

လွန်ပျံ I န၊ <lun: byan> ①(织机的)梭 ②区间车： ~ ကား 区间车 II က၊ <lun: pyan> 穿梭： ~ ခရီးသွားမှု 穿梭旅行 / ~ သံတမန်ခရီး 穿梭外交旅行

လွန်အိမ် န၊ <lun: ein> 梭箱，梭床，缝纫机的梭床

လွမ်း က၊ <lun:/lwan:> 想念，怀念，忧伤： ~ လောက်အောင် ပြောသည်။ 说得令人忧伤。

လွမ်းချင်း န၊ <lun: gyin: / lwan: gyin:> 一种恋歌，相思曲，每段以“လေ”结尾

လွမ်းစေတီ န၊ <lun: zei di> 为纪念死者而建造的佛塔

လွမ်းဆွေး က၊ <lun: hswei:> 怀念，忧伤

လွမ်းဆွတ် က၊ <lun: hsut/lwan: hsut> = လွမ်း

လွမ်းဆွတ်တသ က၊ <lun: hsut ta' tha'> = လွမ်း

လွမ်းတ က၊ <lun: ta'> = လွမ်း / မိဘများကို ~ လျက်ရှိသည်။ 思念父母。

လွမ်းတိုက် က၊ <lun: don' tin> 和对方同样地怀念或悲伤

လွမ်းတင်း န၊ <lun: din:> (诗)想念，怀念

လွမ်းနာကျ က၊ <lun: na kya'> 得相思病

လွမ်းပူလွမ်းလောင် န၊ <lun: bu lun: laun> 忧愁

လွမ်းပုပ် က၊ <lun: put> (古) = လွမ်း

လွမ်းပျား န၊ <lun: bya:> 相思病

လွမ်းပျားလွမ်းနာ န၊ <lun: bya: lun: na> = လွမ်းပျား

လွမ်းမိုးစေ့ က၊ <lun: mo: shwei> (喻)怀念，思念

လွမ်းရိ က၊ <lun: yi'> = လွမ်း

လွမ်းရိလွမ်းပုပ် န၊ <lun: yi' lun: put> 怀念地，悲痛地

လွမ်းရေး န၊ <lun: yei:> 忧愁，思念的事情

လွမ်းလွမ်းဆွတ်ဆွတ် က၊ <lun: lun: hsut hsut> 怀念，思念地： ~ သတိရမိသည်။ 很怀念。

လွမ်းလွမ်းဆွေးဆွေး က၊ <lwan: lwan: hswei: zwei:> 怀念，哀伤

လွမ်းသူ့ပန်းခွေ န၊ <lwan: dhu' pan: gwei> 花圈

လွယ် I က၊ <lwe> ①(背书包、筐等)挂在肩膀上： လွယ်အိတ်ကို ~ သည်။ 背书包。 / သေနတ်ကို ~ သည်။ 背枪。 ②(喻)担负任务： ဒီတာဝန်ကြီးကို ~ မထားချင်ဘူး။ 不想担负这个